

လျှောက်လှမ်း

GO FORWARD

ပျာစည်အုတ်အိမ်ဆောက်တော်မူရာ

ယွှားစံးဘဉ်စီမံ၊ ရှေ့နက်၊
ထီဉ်ယာဘဉ်မနုလဲဉ်.
စံးဘဉ်ပှာအံဉ်စရလးစိ
ဒ်သိးကလဲတၢ်ဆူညါ
တက့ၢ်. ၂၆.၁၄.၁၅.

လါအုတ်ဖြဉ် ၂၀၂၀



ထီလဉ်အမုၢ်နံၤ - အုတ်ဖြဉ် ၂၅၂၆

ခရံဉ်ကၢ်ဆာထာဉ်သမုထီဉ်က့ၤအမုၢ်နံၤ - အုတ်ဖြဉ် ၂၅၂၆

တၢ်ဖြဉ် ၇၂ နီဉ်ဂီၢ် ၄ လါအုတ်ဖြဉ် ၂၀၂၀ နီဉ် Vol. 72 No. 4 April 2020



တၢ်အိးထီဉ်တၢ်ဆုဉ်နီဉ်လၢဂီၢ်ထုဉ် လၢက့ၢ်ခိဉ်ဒိဉ်မၤတ့ၢ် (၂)၀၂၆ ဖ.ဆ.ယ.ဖ (၁၈၅) နီဉ်ယုဆလံၤ



ပုဂံဘုရားစံပွားစွာဖိညါဖျဉ်စိမိတော်ကစီဉ်



ဖဲလိဖူးတြုအါရဲ (၂၀)သီ ဟိတု လါမာ်ရူး (၁)သီဟါ၊ (၂၀၂၀)နံအိဉ်ဒီး (၁၇၅)နံနံ၊ နံသးခု အတၢ်ရဲဉ်တၢ်ကျဲဒီး တၢ်ဘူဉ်တၢ်ဘါ ဖဲစွာမုနရဲတၢ်လုာ်ခိဉ်၊ ဝဲအ့စ့ဉ်န့ဉ်လီၤ တၢ်တီထု “ဆုတၢ်ဒုးအိဉ်ထီဉ်ဒီးထီဉ်ထီဉ်နီဉ်” န့ဉ်လီၤ (၂၀.၂.၂၀၂၀) ဟါ (၄:၀၀-၅:၀၀)နံရံဉ် အိဉ်ဒီး တၢ်ဟံစီဆံ (၁၇၅)နံနံ၊ နံသးခု တၢ်သ့ဉ်ထီဉ်အတၢ်ရဲဉ်တၢ်ကျဲ ပုဂံဘုရားစံပွားစွာ သရဉ်ဒိဉ်ဆဲးဖး၊ ဟံဖျါတၢ်သ့ဉ်ထီဉ်အဂ့ၢ် သရဉ်ဒိဉ်ဒီးကထာဉ်ခရဲဉ်စတီဉ်ဗာဉ်ဒု (ကိုခိဉ်ဒိဉ်စၢၤ)၊ ပုဂံဘုရားစံပွားစွာတၢ်သ့ဉ်ထီဉ် DV ပုဂံဘုရားစံပွားစွာဒီး ကိုခိဉ်ဒိဉ်သရဉ်မုဉ်ဒိဉ်ဒီးကထာဉ်စ့ဉ်ဝဲဒိဉ်န့ဉ်လီၤ တၢ်ထုကဖဉ်ဟံစီဆံ တၢ်သ့ဉ်ထီဉ် လာသရဉ်မုဉ်ဒိဉ်ဒီးကထာဉ် စတဲလုဉ်မုနံ၊ ပုဂံဘုရားစံပွားစွာတၢ်မုဉ်သရဉ်မုဉ်ဒိဉ်ဒီးကထာဉ်လၢခံ သရဉ်ဒိဉ်သ့အိဉ်ထု ဒီး ဆိဉ်ဂုဉ်တၢ်လၢသရဉ်ဒိဉ်ပီလူးထုန့ဉ်လီၤ ဝံပုဂံဘုရားစံပွားစွာတၢ်ပျဲလၢသရဉ်ဒိဉ်ဖိတဲး ဒီးသရဉ်မုဉ်လုဉ်ဖိခုဉ်၊ ဘဉ်တၢ်အိးထီဉ်နီဉ်တံခံလၢ ကိုအပုဂံဘုရားစံပွားစွာဒီးပံကွဲးသိဉ်ထီဉ်ခါ ကမုဉ်လဲၤန့ဉ်ဆု တၢ်သ့ဉ်ထီဉ်အပုဂံဘုရားစံပွားစွာလီၤ

တဂၢ (၃)ဘီ၊ ခဲလက် (၇၂)ဘီလီၤ ဟံဖိဉ်ခဲလက်န့ဉ်မုဉ်ဝဲ (၁၇၅)ဘီန့ဉ်လီၤ

ပုဂံဘုရားစံပွားစွာတၢ်ပျဲလၢ ကိုတြးစတံ ပုဂံဘုရားစံပွားစွာနီၤ၊ ပုဂံဖျါလံာ်စီဆံကိုကရၢ ကရၢခိဉ် ဒီး ခဝဲရၢဉ်နံဉ်ရံဉ် ဝဲ သရဉ်ဒိဉ်ထီဉ်ခါ ဘါထုကဖဉ်ဝဲ ဒီး ပံကွဲးသိဉ်ထီဉ်ခါ ကမုဉ် လဲၤန့ဉ်ဆု ဘျီဉ်ရိဉ်အပုဂံဘုရားစံပွားစွာလီၤ တၢ်ဘူဉ်တၢ်ဘါကတီၢ် ပုဂံဘုရားစံပွားစွာနီၤမ့ၢ် သရဉ်ဒိဉ်ဒီးကထာဉ်ဆဉ်မုဉ်ထီဉ်၊ ပုဂံဘုရားစံပွားစွာတၢ်လီၤ တမံလီၤဆိဒီးတၢ်ဆာဂုဉ်ဆာဝါ သရဉ်ဒိဉ်ဒီးကထာဉ်ဟ့ဉ်မုဉ်ထုန့ဉ်လီၤ နီဉ်တံခံတၢ်ကတီၢ်ဒီး တံတဲဖျါ ကိုတၢ်စံဉ်စီၤတဲစီၤအပုဉ် လၢသရဉ်ဒိဉ်ဒီးကထာဉ်ဒိဉ်စ့၊ ပုဂံဘုရားစံပွားစွာတၢ်မုဉ်သရဉ်ဒိဉ်ဒီးကထာဉ်နံၤဒိဉ်ထု၊ ပုဂံထုကဖဉ်မုဉ်သရဉ်ဒိဉ်ဒီးကထာဉ်ဖိသီ ဒီးပုဂံဆိဉ်ဂုဉ်တၢ်လၢ သရဉ်ဒိဉ်ဝဲလဲၤဒၢဉ်န့ဉ်လီၤ ဝံဟံထွဲထီဉ် အခဲလၢ တၢ်ဒုးန့ဉ်ကိုတၢ်စံဉ်စီၤတဲစီၤန့ဉ်လီၤ

ဟါ (၅:၀၀-၆:၀၀)နံရံဉ်ကတီၢ် အိဉ်ဒီး တၢ်အိးထီဉ်တၢ်သ့ဉ်နီဉ် လၢကထာဉ်တၢ်ရဲဉ်တၢ်ကျဲန့ဉ်လီၤ ပုဂံဘုရားစံပွားစွာတၢ်လီၤ လၢကထာဉ်ယဉ်ဘျးသဒၢ လၢသရဉ်ဒိဉ်ဒီးကထာဉ်ဒိဉ်စ့ ဒီး သရဉ်ဒိဉ်ဒီးကထာဉ်ဆဉ်မုဉ်ထီဉ်၊ ပုဂံထုကဖဉ် ဟံစီဆံလၢကထာဉ် ပဒိဉ်အဲမဲဖိယုဉ် (ကိး) သရဉ်မုဉ်ဒီး ဒီးတၢ်ဆိဉ်ဂုဉ်တၢ်လၢ သရဉ်ဒိဉ်ဆဉ်ထုကိုဉ် န့ဉ်လီၤ

(၂၉.၂.၂၀၂၀) မုဉ်ဘူဉ်နံၤ ဂီၤ (၆:၃၀-၈:၃၀) နံရံဉ်ကတီၢ် အိဉ်ဒီးတၢ်အိးဟံစုအတၢ်ရဲဉ်တၢ်ကျဲန့ဉ်လီၤ ပုဂံဘုရားစံပွားစွာနီၤမ့ၢ် သရဉ်ဒိဉ်ဒီးကထာဉ်ဟ့ဉ်မုဉ်ထု၊ ဖးဖျါကိုဉ်ကး အတၢ်ကွဲးနီဉ်လၢ သရဉ်စာ်ဟ့ဉ်ဂုဉ်၊ ပုဂံဘုရားစံပွားစွာတၢ်မုဉ်သရဉ်ဒိဉ်ယုးဒုးမူ န့ဉ်လီၤ ဘဉ်တၢ်အိးဟံစု သရဉ်၊ သရဉ်မုဉ်တဖဉ်မုဉ် သရဉ်မုဉ်ခလံနံ၊ သရဉ်ဒီးကထာဉ်န့ဉ်ကွါ ဒီး သရဉ်မုဉ်ပုဂံကွဲးတဖဉ်န့ဉ်လီၤ သရဉ်ဒိဉ်ကွါလၢ ယံးသးတီ ဒုးလံာ်ထီဉ်ကိးလံာ် ဒီးပုဂံသိဉ်လီၤပုဂံဒီးဟံစုတဖဉ်လၢ သရဉ်မုဉ်ဒိဉ်ဒီးကထာဉ်စတဲလုဉ်မုနံ၊ ပုဂံထုကဖဉ်ကျဲၤတၢ်လၢ သရဉ်ဒိဉ်ဆဉ်ဟ့ဉ်ဆိ ဒီးပုဂံဆိဉ်ဂုဉ်တၢ်လၢ သရဉ်မုဉ်ဒိဉ်ခလံနံအခါ သရဉ်ဒိဉ်ဒီးဟံစုခဲၤ ယၢထီဉ်စ့န့ဉ်လီၤ

ဟါ(၆:၀၀-၈:၀၀)နံရံဉ် အဆၢကတီၢ် အိဉ်ဒီး တၢ်အိးထီဉ် (၁၇၅)နံတၢ်ရဲဉ်တၢ်ကျဲ ပုဂံဘုရားစံပွားစွာတၢ်မုဉ် ကိုခိဉ်မၤတၢ်တၢ် (၃)ဂၢ၊ E.C အပုဂံဘုရားစံပွားစွာနီၤ (၂)ဂၢ၊ E.C အပုဂံဟ့ဉ်ကွဉ်တၢ် (၁)ဂၢ သ့ဉ်တဖဉ်န့ဉ် တဂၢ(၅)ဘီ၊ ခဲလက် (၃၀)ဘီလီၤ ဒီး E.C Members (၉)ဂၢ၊ ခဝဲရၢဉ်ခိဉ်နံ (၄)ဂၢ၊ ဒီး ကိုခိဉ်ကိုနံ (၆)ဂၢ သ့ဉ်တဖဉ်န့ဉ် တဂၢ(၄)ဘီ၊ ခဲလက် (၆၆)ဘီလီၤ ဒီး ပုဂံဖျါထီဉ်ကိုကရၢပုဂံဘုရားစံပွားစွာနီၤ (၂)ဂၢ၊ ပုဂံဖျါထီဉ်ကိုကရၢနံဉ်ရံဉ် (၁)ဂၢ ဒီး ကီၢ်(၂၀)ဘျီ ကိုဖိ လီၤလံာ်ကီၢ်ခါစး (၂၀)ဂၢ သ့ဉ်တဖဉ်

ဂီၤ(၁၀:၀၀-၁၂:၀၀)နံရံဉ်ကတီၢ်အိဉ်ဒီး (၁၇၅)နံနံ၊ နံသးခုတၢ်စံးဘျးစံးဖိဉ်တၢ်ဘါဖးဒိဉ်န့ဉ်လီၤ ပုဂံဘုရားစံပွားစွာနီၤမ့ၢ် သရဉ်ဒိဉ်ဒီးကထာဉ်ဒိဉ်စ့ ပုဂံဘုရားစံပွားစွာတၢ်မုဉ်သရဉ်မုဉ်ဒိဉ်ဒီးကထာဉ်ကြဲထုဒုး၊ တၢ်ဟံစီဆံသး တၢ်ထုကဖဉ် လၢသရဉ်ဒိဉ်ဒီးကထာဉ်ကျဲၤတၢ်လၢ သရဉ်ဒိဉ်ခဝဲရၢဉ် န့ဉ်လီၤ

အဖြေ

ဟါ (၂:၀၀ - ၄:၀၀) နှင့်ရုံးကတို အိပ်ဒီး တ်မလကတိ တ်ရဲဂ်တံကျဲစံးန့လီ။ ဝံ ဟါ (၆:၀၀ - ၉:၀၀) နှင့်ရုံးကတို အိပ်ဒီး မူးသးပံးဒိ န့လီ။

(၄-၃-၂၀၂၀) နံ အိပ်ဒီး တ်ဟ့လီလံအံသး ဆူဖိုကို တဖ် အတံရဲဂ်တံကျဲန့လီ။ ပုဟလီဆုဒ်နီမ့ သရဲဒိ နီကထာ်ခရဲစတိတ်ဖာ်ဒု၊ တ်ကတိဆာဂုဆာဝါလ သရဲဒိ အံ့မံးဒီး တံသကီးတဖ်န့လီ။ ဖိုကို အတံကတိ(၁) နီဆုအံ့ဝါ (L.Th.)၊ (၂) စီနာဒါ (B.Th.)၊ “ဒီထိထီ ယူဘီမံဂ် လာသးခုလဲနီနီ” န့လီ။ တ်သးဝံဂ်ရဲလုပုဖိုကို တဖ်ဝံ ဖိုကိုအတံကတိ (၃) နီမူလီအံ့ဝါ (M.Div.) တံဂ် လာအဆိထိ ပုဒ်သီးတံကမတံသးခုကစိ” န့လီ။ တ်သိ လီ ပုဖိုထိကိုတဖ်လ သရဲဒိဒီးကထာ်စံမစာ်၊ တ်ဟ် စိသံသး တံထုကဖ် လာသရဲဒိမုပံးဖိ န့လီ။ ပုဒီးန့ သရဲဒိ ဒီးကထာ်ခရဲစိကိုဒု ဒိဖ်မံး စီဝါဝါလု ဒီး နီစုမူအံ့ န့လီ။ ဒိဖ်မံးအံ ဘာ်တံဟ့လီ အီလ သရဲဒိဒီးကထာ် ဆုမံထိ န့လီ။ ယုဒသု တံကုာ်ဘာ်ကုာ်သ့ဒိဖ် ပုလဒီးန့မ့ နီဆု သးကပြဲန့လီ။ ဝံအိပ်ဒီးတံဟ့လီဒိဖ်တဖ်ဒီး တံဟ့ကနာ တဖ်စံးန့လီ။ လာခံကတံ ပုဆိဂုပုဂ်တံလ သရဲဒိ ဒီးကထာ်ဟ့မံထုန့လီ။ တနံအံ ကိုဖိဖိုထိခဲလကံအိပ် (၁၆၀)ဂန့လီ။



တံးစံးဘျးဆာဂု



စီထီသုးလုဒီး နီထုကပြဲဖိ ဒီးတုဒီးဖိုအသးပံးထိ (၄) နံ ဝဲ ၂၃.၄.၂၀၂၀ နံ၊ ဖိခွဲဖိစီမံဟူ ချးန့နီအိပ်ဖျဲဆာကု(၃)ဝိ တဝီ ဝဲ (၂၀.၄.၂၀၂၀) နံအထိ လာတံးစံးဘျးယူအပူ ဟံပိဖိဖိ ဟ့မလဲာ်လဲဆုညါမဲးကစံ ခံကလးဘးတီတီန့လီ။

စံးဘျးဒီးဆာဂုဘာ် ဟံပိဖိဖိလ ဖိယူအမံကလဲတံးဒီးသု မန့အိပ်ကဲ၊ ပုဒုနုပုဒါ၊ မုလသးခုအါထိဘာ်လ သုအတံ ဆိဂုအကျဲ၊ ဖိခွဲဖိစံးက ဒိထိထိလ တံသ့ညါယူပုယူ၊ ကုာ်သုလဲနီဒီးသး , ကမ့ပုလဲာ်ဒိပုဒိလဲာ် န့ဖိထာဖိအက်၊ အိပ်ကတံလ သုအဂီထိဘိတံကံန့ မုပတံထုကဖ်လီ။

ကီၢ်တကူၣ်ပှၤကညီၣ်ဘျၢထံၣ်ခရံၣ်ဖိလံၣ်စီဆုံကီၢ်
[၂၀၁၉ - ၂၀၂၀] တၢ်မလိၣ်န့ၣ်

တၢ်ပျၢ်ကီၢ် (၆၁) တၢ်ထီၣ်တၢ်

တၢ်တီၢ်ထူမ့ၢ် “ယုဆိယွၤမၤနၢၤဟီၣ်ခိၣ်”

ယၤဂ့ၢ် ၅၅:၆, မး ၆:၃၃, ယီၤ ၁၆:၃၃

၆

အံၤ



ကီၢ်တကူၣ် ပှၤကညီၣ်ဘျၢထံၣ်ခရံၣ်ဖိလံၣ်စီဆုံကီၢ်အတၢ်ပျၢ်ကီၢ်

ကီၢ်တကူၣ်လံာ်စီဆုံကီၢ် အတၢ်ပျၢ်ကီၢ်(၆၁) ဘျီတဘျီ ဘၣ်တၢ်မၤအီၤ ဖဲ(၂၇. ၂. ၂၀၂၀)နံၤ ဟါ (၁)န့ၣ်ရံၣ်, ဖြးဘျီၣ်ရိၣ်ဖိၣ်, အလုၣ်န့ၣ်လီၤ. တၢ်တီၢ်ထူမ့ၢ် “ယုဆိယွၤမၤနၢၤဟီၣ်ခိၣ်” န့ၣ်လီၤ. တၢ်ရံၣ်တၢ်ကျဲၤဒီကတီၢ် ပှၤဟၤလီၤဆၢနီၤမ့ၢ် သရၣ်မုၢ်က့ဟီၣ်ဂံၢ်ဘၤထီ, တၢ်ဒုသိၣ်ထီၣ်ခါ ဖျါကီၢ်သ့ၣ်တဖၣ် ဟဲထီၣ်ဒီး ကမုၢ်ကဆၢထၢၣ်အိၣ်ဒီး တၢ်ဟ့ၣ်တၢ်ယူးယီၣ်န့ၣ်လီၤ. ပှၤကတီၢ်တၢ်(၁) နီၢ်အံၤန့ၣ်မူ (C.Th.) “ယုဆိယွၤမၤနၢၤဟီၣ်ခိၣ်” ပှၤကတီၢ်တၢ် (၂) စီၤအံၤကၢၣ် (L.Th.) “ဆၢထၢၣ်လၢခရံၣ်ဂီၢ်” ဝံၤ နၢ်ဟူဘၣ်တၢ်သးဝံၣ်ရိလၢ ကီၢ်ဖိတီၤဆံး တဖၣ်န့ၣ်လီၤ. အိၣ်ဒီးတၢ်တရုထီၣ်တၢ်မၤဘျၢၣ် ဒီးတၢ်လုာ်ထီၣ်ဆိအီၤ လၢ သရၣ်ဒီးကထၢၣ်ပိလူးက့ဖးန့ၣ်လီၤ. တၢ်ဟ့ၣ်လီၤလံာ်အုၣ်သးလၢ သရၣ်စၢလမိၣ်န့ၣ်လီၤ. ပှၤသဆၢၣ်ထီၣ် ဖျါကီၢ်အံၤလၢ သရၣ်ဒိၣ်ဒီးကထၢၣ်သ့ၣ်, ပှၤထုကဖၣ်တၢ်လၢ ဖျါကီၢ်အဂီၢ်မ့ၢ် သရၣ်မုၢ်ဒိၣ် ဘုစဲၤဖိ ဒီး ဆိၣ်တုၤပျၢ်တၢ် လၢသရၣ်ဒိၣ်အံၤဒုန့ၣ်လီၤ. တနံၣ်အံၤ ကီၢ်တကူၣ်လံာ်စီဆုံကီၢ် ပှၤဖျါထီၣ်ကီၢ် အိၣ်ဝဲဒၣ် (၇၆)ကန့ၣ်လီၤ.



ကီၢ်မိၣ်တၢ်အိၣ်ဖိၣ်သကိးတၢ်အိၣ်ဖိၣ်တနံၣ်တဘျီတၢ်အိၣ်ဖိၣ်(၁၃)ဘျီတဘျီ



ကီၢ်မိၣ်တနံၣ်တဘျီ တၢ်အိၣ်ဖိၣ်ဖးဒိၣ် (၁၃) ဘျီတဘျီအံၤ ဘၣ်တၢ်မၤအီၤ ဖဲဝံၣ်စးတၢ် မိၣ်ဘျၢထံၣ်ခရံၣ်ဖိလံာ်ခၢၣ်သးလၢ ၂၄. ၂. ၂၀၂၀ တုၤ ၂၇. ၂. ၂၀၂၀ အနံၤန့ၣ်လီၤ. တၢ်အိၣ်ဖိၣ်တဖၣ် ဟဲတုၤဝဲ

(၂၆)ပု ဒီးတၢ်မၤလီၤဟဲတုၤ(၇)ဖုန့ၣ်လီၤ. တၢ်တီၢ်ထူ မ့ၢ်ဝဲ “လၢထီၣ် ပှၤထီၣ်လၢတၢ်ဟံးန့ၣ်ခွဲးယၢ်ဒီးမၤလၢပှၤမူဒါ” (၅မိၤဂ့ၢ် ၁၄: ၂, ယီၤ ၁၅:၁၆, ယီၤဂ့ၢ် ၁၃-၃, မးသဲ ၂၇:၁၀-၂၀) န့ၣ်လီၤ.

အခုဖြည့်

တက်အိတ်ဖိုင် အီးထီပဲ ၂၄.၂.၂၀၂၀ အနံ့ ဟါ (၇:၀၀) နှင့်ရုံအကတီ ပုလဲစံတဲလီတဲာ်မုဲဝဲ သရဲဒိတ်ယဲထီအူ လာကီ ပသံဗိမ္မး, ၂၅.၂.၂၀၂၀ အနံ့ အိတ်ဖိုင်သကီး ဒီး ၂၆.၂.၂၀၂၀အနံ့ အိတ်ဒီး တဲာ်မာလီလံာ်စီဆုံ ဒီးတဲာ်မာလီတဖှ် ဒီး ပုဟဲသိတ်လိတဲာ် တဖှ်မုဲဝဲ သရဲဒိတ်ယဲထီအူ , သရဲဒိတ်ဒီးကထာတ်အီနာတ်ညိတ် ဒီးသရဲဒိတ်ဒီးကထာတ်မိစဲးသ့ (ခဝရုာ်ခာ်စး) တဖှ်န့ဉ်လီ. ၂၇.၂. ၂၀၂၀ အနံ့ မကတဲာ်တဲာ်မာလီ ဒီးတဲာ်အိတ်ဖိုင်သကီးဝဲ တဲာ်ဟ် စီဆုံသးတဲာ်ဘါ ဘတ်တဲာ်မာအီ ဖဲဟါ(၁၀:၀၀)န့ဉ်ရုံ ဒီးပျဲကွဲာ် တဲာ်အိတ်ဖိုင်န့ဉ်လီ.



၂၉.၂.၂၀၂၀ အနံ့ ကီာ်မိုင် လံာ်စီဆုံကို တဲာ်ပျဲကို ဒီးတဲာ်ဟ့ဉ်လီလံာ်အုတ်အသး အတဲာ်ရဲတ်တဲာ်ကျဲာ် ဘတ်တဲာ်မာအီဖဲ စူးတွဲာ် ဟိတ်ထဲလ်န့ဉ်လီ. ကိုဖီဖျဲထီတ် ခဲလက်အိတ်ဝဲ(၆)ကန့ဉ်လီ. ခာ်စးတဖှ် မုဲလဲာ် သျှ်ဆူဉ်သးဂဲာ် လာတဲာ်အိတ်ဖိုင်တဘျီအံာ်အယိ လာတဲာ်ကီတဲာ်ခဲအါမးအပူာ် ဟဲတုာ်အိတ်ဝဲဒီး မာသကီးဘတ်တဲာ်ရဲတ် တဲာ်ကျဲာ် လာတဲာ်သးခု အပူာ်ကီးဂဲာ်ဒဲးန့ဉ်လီ. သရဲဒိတ်ဒီးကထာတ်မိစဲးသ့



ကီာ်မိမ္မးဗုဇီလာဒူးလံာ်စီဆုံကိုတဲာ်ပျဲကို(၄၈)ဘျီတဘျီ

တဲာ်ရဲတ်တဲာ်ကျဲာ်ဘတ်တဲာ်မာအီဖဲ (၂၀.၃.၂၀၂၀)ဖဲကီာ် ဘျီတ်ရိတ်, ကမုာ်ကမါ, ကီာ်မိမ္မးန့ဉ်လီ. ဖျဲကိုတဲာ်တီထုမုဲဝဲ “ဟဲ, ကွဲာ်ကွဲာ်သကီးဆူယုာ်အအိတ်တကွဲာ်.” ဟီာ် ၆:၁၀. ဂီာ်(၇:၀၀)န့ဉ်ရုံ ကိုဖီလီာ်လံာ်တဲာ်ဘါကတီာ် ပုဟဲလီာ်ဆုတ်နီာ် သရဲဒိတ်စီကြူးထံ, တဲာ်ကစီတ် - သရဲဒိတ်ကဟာ်ကျဲာ်, တဲာ်ထုကဖှ်လဲာ် - သရဲဒိတ် တဲာ်မုဲဝဲ, ဆိတ်ဂုာ်ပျဲတဲာ်လာ သရဲဒိတ်မူလဲာ်ကွဲာ်န့ဉ်လီ.



နီာ်အိတ်ကလုတ်(C.T.S) နီာ်အိတ်နီနီတ်(L.Th)

ဂီာ်(၁၀:၀၀)န့ဉ်ရုံတဲာ်ဘါကတီာ် အိတ်ဒီးတဲာ်မာလဲာ်ကပီာ် တဲာ်ရဲတ်တဲာ်ကျဲာ်အခါ ပုလဲာ်ဘတ်တဲာ်မာလဲာ်ကပီာ်အီတဖှ်မုဲဝဲ, သရဲဒိတ်မုဲဝဲဒီးကထာတ်လီရဲတ်မိ, သရဲဒိတ်မုဲဝဲပီစီ, သရဲဒိတ်မုဲဝဲဂုာ်စ့ ဒီး သရဲဒိတ်ရဲတ်မိတ် (ကိုထြားစတဲာ်ပုဟဲလီာ်ဆုတ်နီာ်)န့ဉ်လီ.



ဒီးလာတဲာ်ဘါကတီာ် ပုဟဲလီာ်ဆုတ်နီာ်- သရဲဒိတ် ရဲတ်မိတ် (ကီာ်ခိတ်စါ), တဲာ်ကစီတ် - သရဲဒိတ်မုဲဝဲဒီးကထာတ်ကြဲထုတ်ဒုာ်, တဲာ်ထုကဖှ်လဲာ် - သရဲဒိတ်မုဲဝဲသး, ဆိတ်ဂုာ်ပျဲတဲာ်လာ သရဲဒိတ် လဲးဘျီန့ဉ်လီ. ဟါ(၂:၀၀)န့ဉ်ရုံကတီာ် တဲာ်ဟ့ဉ်လီဖျဲကို လံာ် အုတ်သး ဆူဖျဲကို(၂၂)က လာကိုခိတ် သရဲဒိတ်မုဲဝဲဒီးကထာတ်လီရဲတ်မိ, ပုဟဲဟ့ဉ်ဂံာ်ဟ့ဉ်ဘါဖျဲကို- သရဲဒိတ်မုဲဝဲဒီးကထာတ်ကြဲထုတ်ဒုာ်, ဘါထု ကဖှ်လဲာ်ဖျဲကိုတဖှ်အကီာ် - သရဲဒိတ်မုဲဝဲပီစီန့ဉ်လီ. ဖုသရဲဒိတ်ဝါဒုာ် ဒီး သရဲဒိတ်ဖြဲမးစဲ ဟ့ဉ်လီဒိတ်ဖးဆူ ကိုဖီလဲာ်မာန့ဉ်ဒိတ်ဖးတဖှ်န့ဉ်လီ. တဲာ်ကတီာ်စဲးဘျီလဲာ်သရဲဒိတ်ထုဆုတ်, သးဝံဉ်ပျဲတဲာ်ဝဲ ဆိတ်ဂုာ်ပျဲတဲာ် လာဖုသရဲဒိတ်ဝါဒိတ်န့ဉ်လီ.



သရဲဒိတ်မုဲဝဲဒီးကထာတ်လီရဲတ်မိအိတ်ဘျဲကွဲာ်လာကိုခိတ်တဲာ်မာ အယိ သရဲဒိတ်ထုဆုတ် ဘတ်တဲာ်ယုထာအီလာ ကဟံးန့ဉ်ကိုခိတ်မုဲဒါန့ဉ်လီ.



တက်ပစ်စုသရုပ်ကုန်သွယ်

ဘွဲ့သစ်အကျဉ်းချုပ်အစီအစဉ်(ကော်အီစီအီလယ်ယပ်, ဝှိုစီးတန်နပ်) အိုင်ဒီး တက်ပစ်စုသရုပ်ကုန်သွယ် ဖဲ(၂၁.၁၂.၂၀၁၉) ဂီ(၁၀:၀၀)နာရီခန့်လီ။ ပုဟေလီဆုနီမာ့ သရုပ်ကုန်သွယ်နီလီ။

ဖဲတက်ပစ်စုသရုပ်ကုန်သွယ် ဘက်တက်ဆုအိုင်ဒီးတက်ပစ်စုသရုပ်ကုန်သွယ် လာသရုပ်ကုန်သွယ်လု, ပုစံတဲတဲလီတက်မာ့ ဖုသရုပ်ကုန်သွယ်နီလီ။ လာတက်ပစ်စုကတီ သရုပ်ကုန်သွယ်အစု လာသရုပ်ကုန်သွယ်အစုအလီတဖန်မာ့ဝဲ, သရုပ်ကုန်သွယ်စီကုန်, ဖုသရုပ်ကုန်သွယ်စီ, သရုပ်ကုန်သွယ်မံကုလေး, သရုပ်ကုန်သွယ်ဆန်ဖီမူ, သရုပ်ကုန်သွယ်ရီလက, ဖုသရုပ်ကုန်သွယ်ခဲအ့ ဒီးသရုပ်ကုန်သွယ်လုနီလီ။

ဖဲတက်ပစ်စုသရုပ်ကုန်သွယ် သရုပ်ကုန်သွယ်စီလု, ပုဒုးလီတီကီလီမာ့ဝဲ သရုပ်ကုန်သွယ်မံကုလေး, ပုလာဟုန်လီလီအုန်သး တံးစုကွမ်တီလီမာ့ဝဲ သရုပ်ကုန်သွယ်မံကုလေး သရုပ်ကုန်သွယ်စီလုနီလီ။ ပုကတီဟုန်ကီဟုန်ဘါ သရုပ်ကုန်သွယ်အစုအလီတဖန်မာ့ဝဲ ဖိုင်မာ့ဝဲ သရုပ်ကုန်သွယ်ခဲနီ, ပုကတီစံးဘျူးကွမ်တီမာ့ဝဲ သရုပ်ကုန်သွယ်အသီ လာအမာ့ဝဲ သရုပ်ကုန်သွယ် ဒီးထါသးဝံပုဂံကွမ်တီလုအံဝဲ သရုပ်ကုန်သွယ်ကုန်သွယ် ဆိုင်ပုဂံကွမ်တီလုနီလီ။

လာတက်ပစ်စုတက်ပစ်စုတက်ပစ်စုအံ ပနီဟုန်ဘက် ဘွဲ့သစ်အကျဉ်းချုပ်အစီအစဉ်(ကော်အီစီအီလယ်ယပ်) ဒီးတက်ပစ်စုသရုပ်ကုန်သွယ်နီလီ။





တၢ်ပနီၣ်

- သရၣ်ဒိၣ်ဒီးကထာၣ်ဒိၣ်စ့ (ကိုဒိၣ်ဒိၣ်မၤတၢ်တၢ်)
- သရၣ်ဒိၣ်ဒီးကထာၣ်ဆၢ်မုၢ်ထီၣ် (ကိုဒိၣ်ဒိၣ်မၤတၢ်တၢ်)
- သရၣ်မုၢ်ဒိၣ်ဒီးကထာၣ်စ့လွၢ်ဝါ (ကိုဒိၣ်ဒိၣ်ခဲအံၤ)
- သရၣ်ဒိၣ်ဒီးကထာၣ်ခၢ်စတီၢ်ဖၢၣ်ဒ့ (ကိုဒိၣ်ဒိၣ်စၢၤ ခဲအံၤ)

ပထံၣ်ဘၣ် ပကိုဒိၣ်ဒိၣ်လွၢ်ဂၤအံၤ မ့ၢ်ပုၤလုၢ်ဒိၣ်ပုၤဒိၣ်တဖၣ် ဖဲတၢ်ဟံၣ်ဆၢ်လၢၢ်ထူၣ်တၢ်ပနီၣ်, ပုၤကညီဘျၢထံယွၤဂ့ၢ်ပီၤညါ ဖျၢၣ်စိမိၤ (၁၇၅)နံၣ် နံၤသးခုအဆၢကတီၢ်န့ၣ်လီၤ.

ဒူးသ့ၣ်နီၣ်ထီၣ်ကုၤပုၤလုၤ မိၢ်ဟံၣ်လၢပျၢၤ ပဒိၣ်ပနီၣ်တဖၣ် အတၢ်ဟ့ၣ်လီၤအသး ကျဲးစးဂဲၤလီၤသပုၢ်ပုၢ် လၢတၢ်ဒိၣ်ထီၣ် အဂီၢ် သ့ၣ်လီၤတၢ် တၢ်စ့ၢ်တၢ်န့ၢ်အဂီၢ်ထံး ဆူဖိလံၤတစါဘၣ်တစါအယီ ခဲအံၤ(၁၇၅)နံၣ် နံၤသးခုတုၤအိၣ်ပုၤ ပုၤဝဲဒီး ယွၤ အလၢကတီၢ် အိၣ်ဖျါထီၣ်ဝဲလီၤလီၤလီၤလးန့ၣ်လီၤ.

ဆၢကတီၢ်အံၤ မ့ၢ်တၢ်သးခုလီၤဆီစ့ၢ်ကီးလၢ ပုၤဖျါထီၣ်တွံၣ်လံ လံာ်စိဆ့ၣ်ကိတဖၣ် (အါန့ၣ်အါလါ) အဂီၢ်န့ၣ်လီၤ. မ့ၢ်တၢ် သးခုလီၤ ထံၣ်လီၤကုၤသး, တသ့ၣ်ညါလီၤသးလၢဘၣ်. ဘၣ်သံကွၢ်သံဒီးကုၤအမံၤအသ့ၣ်, အိၣ်တၢ်အလီၢ်, ဒီးဖျါထီၣ်လၢန့ၣ် မတၢ မတၢလဲၣ်န့ၣ်လီၤ. မ့ၢ်တၢ်သးခု လၢယုၤဘလံၤတဘျီအံၤ ယုၢ်ဒီး ကိုပျၢ်အတၢ်ရဲၣ်တၢ်ကျဲၤ, ကိုအတၢ်စံၣ်စိၤတဲာ်စိၤ ဘၣ်တၢ် ဒူးန့ၣ်ဖျါထီၣ်အါန့ၣ်လီၤ. တၢ်သးခုလၢအလုၣ်ဘၢကွၢ် (၁၇၅)နံၣ် နံၤသးခု မ့ၢ်ဝဲစံၣ်စိၤန့ၣ်လီၤ.

ဒ်န့ၣ်အသး ပုၤကညီဘျၢထံယွၤဂ့ၢ်ပီၤညါဖျၢၣ်စိမိၤ နံၣ်(၂၀၀)စ့ၢ်ကီး အိၣ်ဒီးဟံၣ်ပဒိၣ်လဲၣ်န့ၣ် ပသးဒုဒီးအလီၢ်တအိၣ်ဘၣ်.

“ယွၤစၢ, မ်ပုၤဂီၢ်မုၢ် စံးထီၣ်ပတြၢၤနၤတက့ၢ်. မ်ပုၤခဲလၢ် စံးထီၣ်ပတြၢၤနၤတက့ၢ်.” (စံး ၆၇း၃)

ကိုဖိလီၤလံၤ,

ပုတၢ်ကံးယၢ်ဖါဂီၤ

